



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမှတ်၊ ၃၆၃/၄၂၀၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုတတထောင်မြို့နယ်၊ ရန်ကုန်မြို့။

E-mail: dgdma@myanmar.com.mm , dma.myan@gmail.com

Tel : 95 1 397640

PO.Box: 194

Fax: 95 1 397641

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ရက်

ညွှန်ကြားချက် (၂/၂၀၁၆)

အကြောင်းအရာ။ ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးများတွင် ရုံးစာခေါင်းစည်း (Letter Head) အသုံးပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း ကိစ္စ

၁။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိသည့် ကိစ္စများကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများတွင် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည့်အပြင် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များက အခါအားလျော်စွာ တာဝန်ပေးအပ်သည့် ကိစ္စများနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များက တာဝန်ပေးအပ်သည့် ကိစ္စများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် အချို့သော ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများသည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာနအား တာဝန်ခံသည့်ကိစ္စရပ်များ၊ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များက တာဝန်ပေးမှုအရ ဆောင်ရွက်ရသည့် ကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီး မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်ဆိုင်ရာ ကိစ္စရပ်များအားလုံးအတွက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများ၏ ရုံးစာခေါင်းစည်း (Letter Head) တစ်မျိုးတည်းဖြင့်သာ အသုံးပြုလျက်ရှိသဖြင့် စီမံခန့်ခွဲသည့် အဖွဲ့အစည်းကို ကွဲကွဲပြားပြား သိရှိနိုင်ခြင်းမရှိဘဲ ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေလျက်ရှိပါသည်။

၃။ သို့ဖြစ်ရာ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများသည် ရုံးစာခေါင်းစည်း (Letter Head) အသုံးပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်းတို့အား အောက်ပါအတိုင်း တိကျစွာလိုက်နာသွားရန် အကြောင်းကြားပါသည်-

- (က) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာနအား တာဝန်ခံသည့်ကိစ္စရပ်များ ဖြစ်သော ပြည်ထောင်စု ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအပါအဝင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) နှင့် တိုက်ရိုက်ပတ်သက်သည့်ကိစ္စများအား ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး၏ ရုံးစာခေါင်းစည်း (Letter Head) အားအသုံးပြု၍ ပြည်နယ်/ တိုင်းဒေသကြီး ဦးစီးမှူးများ ကိုယ်တိုင် လက်မှတ်ရေးထိုးသွားရန်၊

- (ခ) သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များက ပေးအပ်သည့် တာဝန်အရ ဆောင်ရွက်ရသည့် ကိစ္စဖြစ်ပါက တာဝန်ပေးအပ်သည့် အမိန့်/ ညွှန်ကြားချက်/ အစည်းအဝေးမှတ်တမ်းတို့အား ရည်ညွှန်းဖော်ပြ၍ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး များရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ၏ ရုံးစာခေါင်းစည်း (Letter Head) အသုံးပြု၍ ပြည်နယ်/ တိုင်းဒေသကြီး ဦးစီးမှူးများ ကိုယ်တိုင် လက်မှတ်ရေးထိုးသွားရန်၊
- (ဂ) သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်ဆိုင်ရာကိစ္စရပ်များကို ထုတ်ပြန်ထားပြီးဖြစ်သည့် ပြည်နယ်/ တိုင်းဒေသကြီးများ၏ ဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ရာတွင်အဆိုပါကြီးကြပ်ရေးအဖွဲ့များ၏ရုံးစာခေါင်းစည်း (Letter Head) အားအသုံးပြု၍ အဆိုပါအဖွဲ့တွင် တာဝန်ပေးအပ်ထားသည့် ရာထူးဖြင့်လက်မှတ်ရေးထိုးသွားရန်၊

မောင်မောင်ဦး
ညွှန်ကြားရေးမှူးချုပ်

ဖြန့်ဝေခြင်း

- | | |
|---|---|
| <p>ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
မန္တလေးတိုင်းဒေသကြီးရုံး၊ မန္တလေးမြို့</p> <p>ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရန်ကုန်မြို့</p> <p>ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး၊ မန္တလေးမြို့</p> <p>ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)</p> <p>ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရန်ကုန်မြို့</p> <p>ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)</p> <p>ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံး၊ မြိတ်မြို့</p> <p>ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)</p> <p>ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့</p> <p>ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)</p> <p>ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံး၊ မော်လမြိုင်မြို့</p> <p>ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)</p> | <p>{ ကွပ်ကဲမှု အောက်ရှိ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးများအားညွှန်ကြားချက်ပါအတိုင်းလိုက်နာဆောင်ရွက်သွားစေရေးကြီးကြပ်သွားရန် ဖြစ်သည်။</p> |
|---|---|

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံး၊ စစ်တွေမြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံး၊ ပြည်မြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး၊ မကွေးမြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ရုံး၊ ဗန်းမော်မြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)

မိတ္တူကို

- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- ဥပဒေနှင့်နည်းပညာစံများဌာနခွဲ
- ရေကြောင်းဌာနခွဲ
- ရေကြောင်းအင်ဂျင်နီယာဌာနခွဲ
- စီမံရေးဌာနခွဲ
- ရေကြောင်းလုပ်ငန်းဌာနခွဲ